



၂၀၁၆

နှစ်ပတ်လည် အစီရင်ခံစာ

WWF - ဖြန့် မာဆုံသည့်မှာ

မျှော်မှန်းချက် ၀၄

တိုးတက်မှု ၁၄

မူဝါဒဆိုင်ရာ ပံ့ပိုးမှု ၂၄

အခွင့်အလမ်း ၃၈

မိတ်ဖက်ဖွဲ့မှုများ ၄၈

မျှော်မှန်းချက်

မြန်မာ့ ဖွံ့ဖြိုးရေး စံပုံစံသည် အစိမ်းရောင် စီးပွားရေး ချဉ်းကပ်မှု ပုံစံကို လိုက်နာပြီး သဘာဝ အရင်းအနှီးများနှင့် ဇီဝမျိုးစုံမျိုးကွဲများအား အမြင့်ဆုံးအဆင့်တွင် ထိန်းသိမ်းထားကာ မဟာမဲခေါင်ဒေသ၏ ဂေဟစနစ် မပျက်မပြား တစ်စုတစ်စည်းတည်း တည်ရှိမှုကို ထိန်းသိမ်းရာတွင် ပါဝင် ထောက်ပံ့မှု ပြုရန် ဖြစ်သည်။

WWF-မြန်မာ၏ ၂၀၃၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မျှော်မှန်းချက်



ဌာနေ ညွှန်ကြားရေးမှူး၏ အမှာစကား

WWF-မြန်မာအနေနဲ့ မြန်မာနိုင်ငံကို သူ့ရဲ့ များပြားလှတဲ့ သစ်တောတွေနဲ့ စုံလင်လှတဲ့ သားငှက်တိရစ္ဆာန်တွေကို နောင်လာမည့် မျိုးဆက်သစ်တွေအတွက် ထိန်းသိမ်းရင်း ရေရှည် တည်တံ့နိုင်တုံ့နည်းနဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်မှန်းထားပါတယ်။

စီမံကိန်းနယ်မြေအတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်ခြင်းမှသည် နိုင်ငံ၏ သဘာဝ အရင်းအနှီးများအား ဆန်းစစ်ရန် အစိုးရအား ပံ့ပိုးကူညီခြင်းနှင့် ပုဂ္ဂလိကကဏ္ဍတွင် ရေရှည် တည်တံ့ရေးဦးတည်သော စီးပွားရေးပုံစံ ဖြစ်လာရေး ထိတွေ့လုပ်ဆောင်ခြင်းထိအောင် ကျွန်တော်တို့ရဲ့ လုပ်ငန်းကဏ္ဍတိုင်းမှာ ဒီမျိုးမှန်းချက်က မောင်းနှင်အား ဖြစ်ပါတယ်။ ဒီမျိုးမှန်းချက်ကို ရရှိအောင်မြင်ရေးအတွက် ကျွန်တော်တို့ လုပ်ဆောင် ကြိုးပမ်းမှုတွေက ကျွန်တော်တို့ရဲ့ ဦးစားပေး မျိုးစိတ်တွေ ဖြစ်တဲ့ ကျား၊ အာရှဆင်နဲ့ ဧရာဝတီလင်းပိုင်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဦးစားပေး ဒေသတွေဖြစ်တဲ့ ဒေါန-တနင်္သာရီ တောင်တန်းဒေသနဲ့ မဟာ ဧရာဝတီ မြစ်ဝှမ်းဒေသတို့ကိုပါ အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။

ဒီမျိုးစိတ်တွေရဲ့ အခြေအနေနဲ့ မြန်မာ့ သဘာဝ အရင်းအနှီးတွေရဲ့ ကြံ့ခိုင် သန်စွမ်းမှုတို့က WWF-မြန်မာရဲ့ သမိုင်းမှတ်တိုင် ဖြစ်ပြီး ဒီမှတ်တိုင် စိုက်ထူနိုင်ဖို့ မိတ်ဆွေတို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ မြန်မာနိုင်ငံဟာ အလားအလာ ကောင်းတွေ ရှိနေပြီး ပူးပေါင်းဆောင်ရွက်တတ်တဲ့

အစိုးရနဲ့ တခြားနိုင်ငံတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူနိုင်မယ့် အခွင့်အရေးတို့ကိုလည်း ရရှိထားပါတယ်။ သို့ပေမယ့် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဘက်ပေါင်းစုံက အံ့ဩမင်သက်လောက်အောင် ပြောင်းလဲနေတာမို့ စိန်ခေါ်မှု အများအပြားနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒီကနေ့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မနက်ဖြန်မှာ မွေးဖွားလာမယ့် မျိုးဆက်တွေအပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။ WWF အနေနဲ့ ဒီလောက် အရေးကြီးလှတဲ့ အခြေအနေ အချိန်အခါမျိုးကို တစ်ခါဖူးမျှ မကြုံဆုံဖူးခဲ့ပါဘူး။


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့မှာ ဒုတိယ အခွင့်အရေးဆိုတာ အလွန် ရဖို့ခဲယဉ်းပေမယ့် မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှအတွက် ဒုတိယ အခွင့်အရေးလို့ ဆိုနိုင်ပါတယ်။ ဒီလို အခွင့်အရေးကို ကျွန်တော်တို့တွေ ရတုန်းရခိုက် အိမ်အရ ဆုတ်ကိုင်နိုင်ဖို့ လိုပါတယ်။ အတူတကွ ကြိုးပမ်းကြံမယ်ဆိုရင် မြန်မာနိုင်ငံကို တိုးတက်မှုပုံစံ အသစ်တစ်ခု ရယူပြီး စိမ်းလန်းစိုပြည်စွာနဲ့ပဲ တိုးတက် ဖွံ့ဖြိုးဝေစည်နိုင်ကြောင်း ပြသနိုင်အောင် ကူညီပေးနိုင်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ လူသားတို့အတွက် အတူတကွ ကြိုးပမ်းကြံရင် ဖြစ်နိုင်ပါတယ်။

ခရစ္စတီး ဝီလျံ
ဌာနေ ညွှန်ကြားရေးမှူး၊ WWF-မြန်မာ

“ဒီမျိုးစိတ်တွေရဲ့ အခြေအနေနဲ့ မြန်မာ့ သဘာဝ အရင်းအနှီးတွေရဲ့ ကြံ့ခိုင် သန်စွမ်းမှုတို့က WWF-မြန်မာရဲ့ သမိုင်းမှတ်တိုင်ပါပဲ။”

ဒေါ်န-တနင်္သာရီ ဒေသ (DTL)



နောက်ဆုံးကျန်ရှိသည့် မဟာ
သဘာဝနယ်မြေ




👁 မျှော်မှန်းချက်

- ❶ အရေးကြီးဆုံး မျိုးစိတ်များအား ကူးလူးဆက်သွယ်ပေးပြီး DTL ၏ အဓိကသစ်တောကြီး နှစ်ခုအကြား ဆက်စပ်ပေးသော တရားဝင် အသိအမှတ်ပြု သဘောတူထားသည့် ထိန်းသိမ်းကာကွယ်ရေး စင်္ကြံတစ်ခုအပါအဝင် တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းဒေသအား ဂေဟဗေဒဆိုင်ရာ စုစည်းဆက်စပ် တည်ရှိမှုနှင့် ဂေဟစနစ် ဝန်ဆောင်မှုများအား ကာကွယ်၊ ထိန်းသိမ်း၊ ပြန်လည် ဖြည့်ဆည်းထားနိုင်ရန်
- ❷ DTL ထိန်းသိမ်းရေး စင်္ကြံအတွင်း သစ်တောပြုန်းတီးမှုသည် နှစ်စဉ် ဆုံးရှုံးရမှု ၀.၇ ရာခိုင်နှုန်း အောက်သာ ရှိရန်

ဒေါ်န-တနင်္သာရီဒေသ (တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်) ၈၄၄၄၁.၇၃ စတုရန်းကီလိုမီတာ

ဦးစားပေး ဒေသများ

ဧရာဝတီ မြစ်ဝှမ်းဒေသ



ဟံမဝန္တာ ခြေရင်းမှသည်
မြစ်ဝကျွန်းပေါ်ထိ
အသက်သွေးကြောတစ်ခု

© Shutterstock.com



👁 မျှော်မှန်းချက်

- 📍 ဧရာဝတီမြစ်၏ ဂေဟဗေဒဆိုင်ရာ စုစည်း ဆက်စပ် တည်ရှိမှုနှင့် ဂေဟစနစ် ဝန်ဆောင်မှုများအား အလုံးစုံ ပေါင်းစပ် ပါဝင်သော မြစ်ဝှမ်းဒေသ စီမံခန့်ခွဲမှုစနစ်ဖြင့် ကာကွယ်ရန်နှင့် ပြန်လည် ဖြည့်ဆည်းပေးရန်

ဧရာဝတီ မြစ်ဝှမ်းဒေသ
၄၁၃၇၁၀ စတုရန်းကီလိုမီတာ

ဦးစားပေး မျိုးစိတ်များ

ကျား

Panthera tigris

မျိုးသုဉ်းမည့် အန္တရာယ်ရှိ



© Shutterstock.com

👁 မျှော်မှန်းချက်

- 🕒 ဖြန့်မာနိုင်ငံ၏ DTL ဒေသအတွင်းရှိ သဘာဝနယ်မြေ / ထိန်းသိမ်းရေး နယ်မြေများ၏ ပင်မ ဧရိယာများအတွင်း ကျား ကောင်ရေ တည်ရှိမှုသည် ၁၀၀ စတုရန်း မီတာတွင် တစ်ကောင်နှုန်း ရှိရန်
- 📍 သဘာဝနယ်မြေ / ထိန်းသိမ်းရေး ဧရိယာများ၏ ပင်မ ဧရိယာများအတွင်းရှိ ကျားများ ဖမ်းဆီး စားသောက်တတ်သော ခွာရှိ တိရစ္ဆာန် ကောင်ရေသည် ၀.၅ အထက်တွင် ရှိရန်



© WWF-Myanmar / Min Zayar Oo

အာရှဆင်

Elephas maximus

မျိုးသုဉ်းမည့် အန္တရာယ်ရှိ

👁 မျှော်မှန်းချက်

- 🕒 ဖြန့်မာနိုင်ငံ DTL ဒေသအတွင်း အရွယ်ရောက်ပြီး ဆင်ကောင်ရေ အနည်းဆုံး ၃၅၀ ထိန်းသိမ်းထားရန်

ဦးစားပေး မျိုးစိတ်များ ဧရာဝတီ လင်းပိုင်

Orcaella brevirostris

လျော့နည်း ပျောက်ကွယ်နေသော
အခြေအနေ၊ ဧရာဝတီမြစ်အတွင်း နေထိုင်
ကျက်စားသည့် မျိုးစိတ်သည် မျိုးသုဉ်းရန်
အလွန် အန္တရာယ်ရှိနေသည်

👁️ မျှော်မှန်းချက်

🕒 ဧရာဝတီမြစ်အတွင်းနေ
ဧရာဝတီ လင်းပိုင်
ကောင်ရေ ၁၀၀ ထိန်းသိမ်း
ထားနိုင်ရေးအတွက်
အရေးကြီးသော
ဇီဝနယ်မြေများအား
ကာကွယ်ပေးရန်

ကျား၊ ဆင်နဲ့ ဧရာဝတီ လင်းပိုင်းများသည် ယဉ်ကျေးမှု ဓလေ့နှင့်
ရိုးရာအစဉ်အလာများတွင်ပါ ယဉ်တွဲချိတ်ဆက်နေသည့်
မြန်မာ့သဘာဝအမွေအနှစ်များ ဖြစ်ကြပါသည်။

ယင်း အထင်ကရ မျိုးစိတ်များက ပိုမို ကျယ်ပြန့်သည့်
ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသိအမြင်၊
လုပ်ကိုင်ဆောင်ရွက်မှုနှင့် ရန်ပုံငွေများ မြှင့်တင်နိုင်ရေးအတွက်
အရှိန်အဟုန်ကို ပေးစွမ်းနိုင်ပြီး အလွယ်အားဖြင့် ကျားများ၊
ဆင်များနှင့် လင်းပိုင်များ ထိန်းသိမ်း ကယ်ဆယ်ရေးဟု
ဆိုသော်လည်း လက်တွေ့တွင် အခြား အရင်းအမြစ်ပေါင်း
များစွာကို ထိန်းသိမ်းပေးမှုများ ပါဝင်ပါသည်။

ကျွန်ုပ်တို့၏ ထိန်းသိမ်းရေးလုပ်ငန်း အောင်မြင်မှုများကို ယင်း
မျိုးစိတ်များနှင့် ၎င်းတို့ နေထိုင်ကျက်စားရာ ထူးခြားသည့်
ဒေသများအပေါ် သက်ရောက်မှုဖြင့် တိုင်းတာမည် ဖြစ်သည်။



သားငှက်တိရစ္ဆာန်နှင့် နေရင်းနေသများ



သစ်တော

၂၀၁၄ တွင် လုပ်ငန်းအနည်းငယ်ဖြင့် စခဲ့သည့် ကျွန်ုပ်တို့၏ လုပ်ငန်းများ တိုးတက်လာမှု

သားငှက်တိရစ္ဆာန်များ

ရေချိုဝန်းကျင်များ

သဘာဝ အရင်းအနှီး

သဘာဝ သဟဇာတ စီးပွားရေး

စွမ်းအင်

အစိမ်းရောင် စီးပွားရေး မူဝါဒ

အစိမ်းရောင် စီးပွားရေး

စမတ်ကျသော အခြေခံ အဆောက်အအုံ



သားငှက်တိရစ္ဆာန်များ


ကျွန်ုပ်တို့၏ လုပ်ငန်းသည် ကျားနှင့် ဆင်တို့ အပါအဝင် အဓိက မျိုးစိတ်များ တည်ရှိမှုကို ဆန်းစစ်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း၊ ကာကွယ်မှုပေးရန် အတွက် ဦးစားပေး ဇီဝနယ်မြေများ ဖော်ထုတ် ပံ့ပိုးပေးခြင်းနှင့် သားငှက်တိရစ္ဆာန်များ တရားမဝင် ကုန်သွယ်မှုကို တားဆီးခြင်းတို့တွင် အာရုံစိုက်ပါသည်။

အသားပေး ဖော်ပြဖွယ်များ

- ၉၁ ဒေသတလွှား အခြေခံ တည်ရှိမှု အခြေအနေ တစ်ရပ်ကို ဖော်ထုတ် မှတ်တမ်းတင်နိုင်ရန် ဇီဝမျိုးစုံမျိုးကွဲများ စစ်တမ်း ကောက်ယူခြင်း
- ၉၂ မြန်မာ့ ဆင် ထိန်းသိမ်းရေး လုပ်ငန်း အစီအစဉ် တစ်တပ်တိုင်းအဖြစ် လူသားနှင့် ဆင်တို့အကြား ပဋိပက္ခများ (HEC) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန် ပံ့ပိုးကူညီခြင်း

အနာဂတ် အစီအစဉ်များ

- ၉၃ ကျားနှင့် ဆင်များ ထိန်းသိမ်းရေးအတွက် အဓိက ဧရိယာများ ဖော်ထုတ်ရန် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ စစ်တမ်းများ ဆက်လက် ကောက်ယူခြင်း
- ၉၄ ဆင် နေရင်းဒေသများ ထိန်းသိမ်းရေးနှင့် HEC လျော့ချရေးအတွက် အချက်အလက်များ ပေးနိုင်ရန် ဆင်များအား လည်ပတ် (collar) တပ်ဆင်ခြင်း စီမံကိန်း
- ၉၅ ဒေသခံများအကြား တရားမဝင် အမဲလိုက်ခြင်းနှင့် သားငှက်တိရစ္ဆာန်များ ကုန်သွယ်ခြင်းဆိုင်ရာ အသိအမြင် ဖွင့်ပေးခြင်း
- ၉၆ အမျိုးသားအဆင့် ကျားထိန်းသိမ်းရေး လုပ်ငန်း အစီအစဉ်တွင် ပူးပေါင်း ပါဝင်ခြင်း
- ၉၇ သားငှက်တိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး အဖွဲ့အစည်းများ တည်ထောင်ခြင်းနှင့် ဥပဒေစိုးမိုးရေး သင်တန်းများအတွက် ပံ့ပိုးကူညီခြင်း



“ဧရိယာတစ်ခုကို ပထမဆုံးအကြိမ် စစ်တမ်းကောက်ယူရတာက စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့ ဖြစ်တဲ့ ကရင် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ (KWCI) က ကျွန်တော်တို့ မျှော်လင့်ထားတဲ့ မျိုးစိတ် အားလုံးကို တွေ့ခဲ့ရတာမို့ ဒီဒေသမှာ ဂေဟစနစ်က ကြွယ်ဝနေဆဲပဲဆိုတာကို ပြီနေပါတယ်။”

ပိုင်စိုး၊ ထိန်းသိမ်းရေး ဇီဝဗေဒ ပညာရှင်

သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု

မြန်မာပြည်တွင်းမှ ဈေးကွက်များအား ပိတ်သိမ်းရေး

မြန်မာနိုင်ငံသည် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရွှေတြိဂံ ဒေသသည် သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု၏ တဆင့်ခံ နယ်မြေတစ်ခု ဖြစ်သကဲ့သို့ ပင်မ ဗဟိုဌာနတစ်ခုလည်း ဖြစ်သည်။ မြန်မာ၊ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံများအကြား နယ်နိမိတ်ထိစပ်ရာ ရွှေတြိဂံ ဒေသသည် တရားမဝင် ကုန်သွယ်မှုများ တိုးပွားပေါများရာ ဒေသ ဖြစ်သည်။



၂၀၂၀

- အနည်းဆုံး ပင်မ သားငှက်တိရစ္ဆာန် ကုန်သွယ်မှု ဈေးကွက် နှစ်ခုနှင့် ဆက်စပ် နယ်စပ်ထွက်ပေါက်များ (ဥပမာ - မိုင်းလား၊ တာချီလိတ်၊ ဘုရားသုံးဆူ တောင်ကြား) တွင် ကျား၊ ဆင်နှင့် လိပ် ဆိုင်ရာ ထွက်ကုန်များ ကုန်သွယ်မှုကို တိုက်ဖျက်ရန်

ဤ သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု ဈေးကွက်များသည် မြန်မာ ကျားနှင့် ဆင်များကိုသာ မဟုတ်ဘဲ ဝက်ဝံနှင့် သင်းခွေချပ်များမှသည် ပိတောက်နှင့် ကျွန်းသစ်အထိ ဇီဝမျိုးစုံမျိုးကွဲ အားလုံးကို ခြိမ်းခြောက်နေခြင်း ဖြစ်ပြီး အနာဂတ်မျိုးဆက်များအတွက် ၎င်းတို့ ရသင့်ရထိုက်သော အမွေအနှစ်များကို ပျက်သုဉ်းစေနေခြင်း ဖြစ်ပါသည်။



ရေချိုဒေသများ

ရောဂါဖြစ်သည် ကမ္ဘာပေါ်တွင် ဂေဟဗေဒအရ အကောင်းပတ်အတိုင်း နီးပါး ကျန်ရှိသေးသည့် မြစ်ဝှမ်းဒေသများအနက် တစ်ခုအပါအဝင် ဖြစ်ပြီး ယင်း၏ မြစ်ဝကျွန်းပေါ် ဒေသသည် ကမ္ဘာကြီး၏ တိုးတက် ပြောင်းလဲလာသော အခြေအနေ တစ်ခုတွင် အရေအတွက် အနည်းငယ်သာ ကျန်ရှိတော့သည့် ကမ္ဘာ့ မြစ်ဝကျွန်းပေါ်များအနက် တစ်ခု အပါအဝင် ဖြစ်သည်။ ရေအားလျှပ်စစ် ထုတ်ယူမှုနှင့် သစ်တောများ ဆုံးရှုံးမှုတို့၏ အဓိက ခြိမ်းခြောက်မှုကြီးများကို ရင်ဆိုင်ရန် အားလုံးပေါင်းစပ်ပါဝင်သည့် မြစ်ဝှမ်းဒေသ စီမံခန့်ခွဲမှု ချဉ်းကပ်နည်း တစ်ခုကို ဖော်ထုတ်နိုင်ရန် မိတ်ဘက်အဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်နေပါသည်။

အသားပေး ဖော်ပြဖွယ်များ

- ⊙ အနာဂတ် ဖွံ့ဖြိုးရေးလုပ်ငန်းများက ဂေဟစနစ် တစ်ဆက်တစ်စပ်တည်း တည်ရှိမှုကို မည်သို့ ခြိမ်းခြောက်နိုင်သည်ကို နားလည်နိုင်ရေးအတွက် ရောဂါဖြစ်၏ ဘူမိရုပ်သွင်ကို ကနဦး လေ့လာဆန်းစစ်ခြင်း
- ⓵ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့အကျိုးရှိသော ရေအားလျှပ်စစ် ထုတ်ယူမှုကို အားပေးဖြင့်တင်ရန် စနစ်တကျ အရွယ်သတ်မှတ်ထားသည့် ရေအားလျှပ်စစ် အစီအစဉ် ရေးဆွဲမှုတစ်ခုအား သရုပ်ပြမှုကို ပံ့ပိုးပေးခြင်း

အနာဂတ် အစီအစဉ်များ

- ⊙ အဓိကကျသည့် ငါးများ ဥချသည့် ဧရိယာများနှင့် ရွှေ့ပြောင်းသွားလာရာ ဧရိယာများ၊ ရေတိမ်ဒေသများ၊ နုန်းအနည်အနှစ် စီးဆင်းမှုနှင့် ရေချိုဒေသ ဇီဝမျိုးစုံမျိုးကွဲများအား ဖော်ထုတ်လေ့လာမှုကို ပံ့ပိုးကူညီခြင်း
- ⓵ မြစ်ဖျားချောင်းဖျားဒေသများ၊ သစ်တောများ စုစည်းဆက်စပ်မှု၊ မြစ်များ၏ ပင်မ စီးဆင်းမှုနှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးရေးတို့၏ အရေးပါမှုကို ထည့်သွင်း စဉ်းစားနိုင်ရန် အစိုးရအား ကူညီပံ့ပိုးခြင်း
- ⓶ ရောဂါဖြစ်နိုင် ယင်း၏ မြစ်ချောင်း လက်တက်များ၏ ဂေဟစနစ် ဆက်စပ်စုစည်းမှုကို ထိန်းသိမ်းရန် ရေရှည်တည်တံ့စေသည့် စီမံခန့်ခွဲမှု အလေ့အထများအား ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်ခြင်း

မဝါဒဆိုင်ရာ ပုံပေးမှု



အစိမ်းရောင် စီးပွားရေး မူဝါဒ

အစိမ်းရောင် စီးပွားရေးဆိုသည်မှာ သဘာဝတရားကို တန်ဖိုး တွက်ချက်ခြင်းပင် ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆုံးဖြတ်ချက် ချမှတ်မှုများသည် အားလုံးပါဝင် စဉ်းစားထားပြီး ရေရှည် အကျိုးဖြစ်ထွန်း စေကြောင်း သေချာစေခြင်းပင် ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ၎င်းတို့၏ အစိမ်းရောင် စီးပွားရေး ရည်မှန်းချက်များအား ပံ့ပိုးကူညီရန်နှင့် အရေးပါသည့် မူဝါဒများ၊ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှုများတွင် အစိမ်းရောင် စီးပွားရေး ချဉ်းကပ်ပုံကို အသုံးပြုကြောင်း သေချာစေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။


အသားပေး ဖော်ပြဖွယ်များ

- 🕒 ရေရှည် အကျိုးဖြစ်ထွန်းစေသော အများပြည်သူဆိုင်ရာ ဘဏ္ဍာရေးနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးတက် များပြားလာစေရန် အစိမ်းရောင် စီးပွားရေး မူဝါဒဆိုင်ရာ မူဘောင်ကို ဖန်တီး ရေးဆွဲခြင်း
- 🕒 ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနရှိ ရုံးခန်းမှတစ်ဆင့် အစိုးရအဖွဲ့အား တိုက်ရိုက် နည်းပညာ အကူအညီ ပေးခြင်း

အနာဂတ် အစီအစဉ်များ

- 🕒 အစိမ်းရောင် စီးပွားရေး မူဝါဒ မူဘောင်အား နိုင်ငံတော်အစိုးရက လက်ခံ ကျင့်သုံးပြီး ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် မူဝါဒများတွင် ထည့်သွင်း အသုံးပြုလာရေး ကြိုးပမ်းခြင်း

အစိမ်းရောင် စီးပွားရေး မူဝါဒသည် ပိုမို၍ ရေရှည် အကျိုးရှိသော ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာစေမည့် မူဘောင်တစ်ရပ် တည်ထောင်ခြင်းပင် ဖြစ်သည်။



မြန်မာ့ သဘာဝ ပတ်ဝန်းကျင် အတွက် ရေရှည် တည်တံ့သော ရန်ပုံငွေ ထူထောင်ခြင်း

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) က နိုင်ငံ၏ သဘာဝ အရင်းအနှီးအား စီမံခန့်ခွဲနိုင်ရန် ကာလရှည် တည်တံ့ အကျိုးရှိမည့် မြန်မာ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု ရန်ပုံငွေ တည်ထောင်နိုင်ရေးအတွက် နည်းပညာ အကူအညီ ပေးရန် WWF-မြန်မာအား တောင်းဆိုခဲ့ပါသည်။

“မြန်မာနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု ရန်ပုံငွေက နိုင်ငံရဲ့ သဘာဝ အမွေအနှစ်တွေကို နောင်လာနောက်သားတွေအတွက် ထိန်းသိမ်း ကာကွယ်ပေးမည့် ကာလရှည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းကို အကောင်အထည်ဖော်နိုင်စေမှာ ဖြစ်ပါတယ်။ ဒီလို ရန်ပုံငွေ တည်ထောင်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးတဲ့ WWF ကို ကျေးဇူး အထူးတင်ရှိပြီး ၂၀၁၇ ခုနှစ်မှာ ဒီလုပ်ငန်းတွေ တိုးတက် အောင်မြင်လာမယ်လို့ မျှော်လင့်ပါတယ်။”

ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊
သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန



သဘာဝ အရင်းအနှီး

သဘာဝ အရင်းအနှီးသည် သဘာဝတရား၏
တန်ဖိုးတစ်ခုနှင့် ယင်းက လူသားနှင့်
သားငှက်တိရစ္ဆာန်တို့အတွက် ပေးအပ်သည့်
အကျိုးကျေးဇူးများပင် ဖြစ်သည်။



အသားပေး ဖော်ပြဖွယ်များ

- ၉၁ မြန်မာ့ ပထမဆုံးသော တစ်နိုင်ငံလုံး သဘာဝ
အရင်းအနှီး ဆန်းစစ် လေ့လာမှုက နိုင်ငံ၏ သဘာဝ
အရင်းအနှီး၏ တန်ဖိုးနှင့် အကျိုးပြုပုံများကို
ပြသနိုင်ခဲ့သည်။
- ၉၂ သဘာဝတရား၏ ဆက်စပ်မှုများ အစီအရင်ခံစာနှင့်
www.myanmarnaturalcapital.org အင်တာနက်
စာမျက်နှာတို့က မြန်မာနိုင်ငံအနေဖြင့် ယင်း၏
သဘာဝ အရင်းအနှီးအပေါ် မှီခိုနေရပုံကို သရုပ်ဖော်
ပြသနိုင်ခဲ့သည်။
- ၉၃ လူသားနှင့် သဘာဝ ဓာတ်ပုံပြပွဲက သိပ္ပံပညာနှင့်
အနုပညာတို့ ပေါင်းစပ်၍ လူသားတို့အတွက်
သဘာဝတရား၏ အရေးပါပုံကို ပြသနိုင်ခဲ့သည်။
- ၉၄ အမျိုးသား စာရင်းအင်း စနစ်အတွင်း သဘာဝ
ပတ်ဝန်းကျင်ဆိုင်ရာ ပိုင်ဆိုင်မှုများကိုပါ ထည့်သွင်း
တွက်ချက်နိုင်ရန် သင်တန်းများနှင့် အစီအစဉ်များ
ပြုလုပ်ပေးခြင်းဖြင့် စီမံကိန်း ရေးဆွဲရေးနှင့် ဘဏ္ဍာရေး
ဝန်ကြီးဌာနအား ကူညီပေးနိုင်ခဲ့သည်။


အနာဂတ် အစီအစဉ်များ

- ၉၅ မြေအသုံးချမှု အစီအစဉ် ရေးဆွဲခြင်းနှင့်
ထိန်းသိမ်းရေးဆိုင်ရာ ဦးစားပေး ဧရိယာများအား
အထောက်အကူဖြစ်နိုင်မည့် ပိုမို အသေးစိတ်သော
သဘာဝ အရင်းအနှီးဆိုင်ရာ ဆန်းစစ်မှု ပြုလုပ်ရန်
- ၉၆ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးစနစ်တို့အကြား
ချိတ်ဆက်မှုကို ဖော်ထုတ် ပြသနိုင်ရန်
သစ်တောများအား စာရင်းရေးသွင်းနိုင်ရေး နည်းပညာ
သင်တန်းနှင့် ရှေ့ပြေးလုပ်ဆောင်မှုများ ဆောင်ရွက်ရန်

ကျွန်ုပ်တို့အနေဖြင့် မြန်မာ့ ပြည်သူများနှင့် ဂေဟစနစ်တို့ ရင်ဆိုင်ရနိုင်သည့် ရာသီဥတု ဘေးအန္တရာယ်များနှင့် ပတ်သက်သော အရေးကြီးသည့် အချက်အလက်များ ပေးစွမ်းနိုင်ရေးအတွက် ရာသီဥတုဆိုင်ရာ အလားအလာများနှင့် အနာဂတ် ပြောင်းလဲနိုင်မှုများအား မှန်းဆတွက်ချက်ရန် မိတ်ဘက်အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

ဤအချက်အလက်များအား ကျွန်ုပ်တို့၏ သဘာဝ အရင်းအနှီး ဆန်းစစ်ချက်တွင် အသုံးပြုခဲ့ပြီး ဤနိုင်ငံအား ကာကွယ်စောင့်ရှောက်ရန် အကောင်းဆုံး နည်းလမ်းသည် ရေကြီးရေလျှံမှု လျော့ချပေးသည့် သစ်တောများမှသည် ကမ်းရိုးတန်းဒေသအား အကာအကွယ်ပေးသည့် ဒီရေတောများအထိ သဘာဝ၏ ခုခံကာကွယ်မှုများအား ထိန်းချုပ် အသုံးပြုခြင်းပင် ဖြစ်ကြောင်း ပြသခဲ့သည်။

ယင်းသည် မြန်မာ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မဟာမိတ်အဖွဲ့နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့က ဦးဆောင် ကြိုးပမ်းနေသော တစ်နိုင်ငံလုံး အတိုင်းအတာ ထိခိုက်ခံစားရနိုင်မှု ဆန်းစစ်ခြင်းနှင့် လိုက်လျောညီထွေဖြစ်ရန် ပြောင်းလဲပြုပြင်ခြင်း အစီအစဉ် ပြင်ဆင်ခြင်းတို့အတွက် ရာသီဥတု ဘေးအန္တရာယ် ကျရောက်နိုင်ချေဆိုင်ရာ အချက်အလက်များအတွက် ပင်မ အရင်းအမြစ်လည်း ဖြစ်ပါသည်။



သဘာဝ အရင်းအနှီးနှင့် ရာသီဥတု ပြောင်းလဲမှု

“သဘာဝရဲ့ တန်ဖိုးကို သိနားလည်ဖို့က နိုင်ငံတိုင်းအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါပဲ။ ရာသီဥတု ပြောင်းလဲမှုဒဏ် ခုတိယမြောက် အခံစားရဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအတွက်ကတော့ မရှိမဖြစ် အရေးပါလှပါတယ်။”
စိုင်းနေဝန်းမြင့်၊ အစိမ်းရောင် စီးပွားရေး အစီအစဉ် အရာရှိ



စမတ်ကျသော အခြေခံအဆောက်အအုံများ

စမတ်ကျသော အခြေခံအဆောက်အအုံများဆိုသည်မှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာမှုက လူသားနှင့် သဘာဝတရားတို့အပေါ် ဆိုးကျိုး သက်ရောက်နိုင်မှုများကို ရှောင်လွှဲ၊ လျော့ချ၊ အနည်းဆုံး ဖြစ်စေခြင်းကို ဆိုလိုသည်။

DTL ဒေသအား ဖြတ်သန်း ဖောက်လုပ်နေသည့် ထားဝယ် လမ်းမကြီးက စမတ်ကျသော အခြေခံအဆောက်အအုံ၏ အရေးပါမှုကို မီးမောင်းထိုးပြနေသည်။

အသားပေး ဖော်ပြဖွယ်များ

- ၉ လမ်း ဖောက်လုပ်သူများနှင့် အစိုးရအဖွဲ့များအား အစီရင်ခံစာများ တင်ပြခဲ့ခြင်း
- ၂ လမ်းမကြီးတလျှောက် မြေပြင်အနေအထား ပြောင်းလဲလာနေမှုကို ပြသနိုင်ရန် DTL ဒေသအား ကောင်းကင်ဓာတ်ပုံ ရိုက်ကူး ပြသနိုင်ခဲ့ခြင်း
- ၉ လမ်းမကြီးများက သစ်တောပြိုနီးတီးမှုအား ဖြစ်ပေါ်စေခြင်း အစီရင်ခံစာ အပြီးသတ် ရေးသား တင်ပြနိုင်ခဲ့ခြင်း

အနာဂတ် အစီအစဉ်များ

- ၉ ထားဝယ်လမ်းမကြီး၏ ဒီဇိုင်းပုံစံတွင် ဆိုးကျိုးသက်ရောက်မှုများ အနည်းဆုံး ဖြစ်စေပြီး သားငှက် တိရစ္ဆာန်များ ဆက်လက် ရွှေ့ပြောင်း သွားလာနိုင်စေရေး ထည့်သွင်း စဉ်းစားရန် ဆက်လက် ထောက်ခံ အားပေးရန်
- ၂ အခြေခံအဆောက်အအုံများသည် သစ်တောပြိုနီးတီးမှု၏ မောင်းနှင်အား တစ်ရပ် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုပြီး အခြေခံအဆောက်အအုံ စီမံကိန်း အားလုံးအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်များ / သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များ ပိုမို ကောင်းမွန်လာစေရေး ပံ့ပိုးကူညီသွားရန်



ထားဝယ် လမ်းမကြီး

လက်ရှိ မြေသားလမ်းသည် လမ်းဖွံ့ဖြိုးရေး
ဆောင်ရွက်လာသည်နှင့်အမျှ ပို ကျယ်လာပြီး ကတ္တရာလမ်းမကြီး
ဖြစ်လာမည် ဖြစ်သည်။ တရားမဝင် သစ်ခုတ်ခြင်း၊
သားငှက်တိရစ္ဆာန် ကုန်သွယ်ခြင်းနှင့် သတ္တု တူးဖော်ခြင်းတို့အတွက်
လမ်းပွင့်လာမှုကြောင့် လမ်းအူကြောင်း တလျှောက် မြေ အတန်းအစား
ကျဆင်းလာနေမှုများကို တွေ့ရသည်။



စောတာကလော
စားသောက်ဆိုင် ပိုင်ရှင်
အဆိုပြု လမ်းမကြီးပေါ်

© Adam Osweil / WWF Myanmar



“လမ်းမကြီး ဖြစ်လာတော့
ကျွန်တော့်ဆိုင်က ဒီဧရိယာထဲမှာ လူတွေ
ခရီးတထောက်နား စားသောက်နိုင်တဲ့
တစ်ခုတည်းသောဆိုင် ဖြစ်လာတယ်။”



“အရင်က ကျွန်တော့်ဆိုင်အတွက်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့
ရေအားကို မြစ်ထဲက ရခွဲပေးမယ့်
အခုတော့ ရေ အဲလောက် များများ
မရတော့ဘူး။ သောက်ရေ
အတွက်လည်း မြစ်ရေကိုပဲ
သုံးခဲ့ရကနေ အခုဆို သတ္တုတွင်း
လုပ်ငန်းတွေကြောင့် ရေလည်း
ညစ်ညမ်းလာပြီ။ အရင်က
ကျွန်တော့်ဆိုင် ဝန်းကျင်မှာ
ဆင်တွေ တွေ့ရတတ်ပေမယ့် ခုဆို
မတွေ့ရသလောက် ဖြစ်သွားပြီ။”



© WWF Myanmar / Min Zayar Oo

လမ်းမကြီးများသည် ဖွံ့ဖြိုးရေးအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း ယင်းတို့ကို စီစဉ်
တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ လူထုတို့အား ထည့်သွင်း စဉ်းစားရန်
လိုအပ်သည်။ စနစ်တကျ အစီအစဉ် ရေးဆွဲခဲ့ပါက ကြီးစွာ ပျက်စီး ဆုံးရှုံးစေသည့် သက်ရောက်မှု
အများအပြားအား ရှောင်လွှဲနိုင်ပြီး အားလုံးအတွက် အကျိုးရှိလာမည် ဖြစ်ပါသည်။

အခွင့်အလမ်း





စွမ်းအင်

မြန်မာ့ အိမ်ထောင်စုများ၏ ၃၂ ရာခိုင်နှုန်းသည်သာ လျှပ်စစ်ဓာတ်အား ရရှိ သုံးစွဲနိုင်သေးသည်။ နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်ရန် ဤ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လိုသည် မှန်သော်လည်း မည်သို့ ဆောင်ရွက်ကြမည် ဆိုသည်မှာ ကြီးမားသည့် မေးခွန်းတစ်ခု ဖြစ်လာသည်။

၂၀၃၀ ၁၀၀% လျှပ်စစ်သုံးစွဲနိုင်မှု

၂၀၅၀ ၁၀၀% စွမ်းအင်
လိုအပ်ချက်အား
ပြန်ပြည့် မြဲ
အရင်းအမြစ်များက
ဖြည့်စွမ်းနိုင်မ

အမေရိကန် ဒေါ်လာ
၆၅ ဘီလီယံ
မြန်မာ့ ပြန်ပြည့် မြဲ
စွမ်းအင်ကဏ္ဍအတွက်
ရင်းနှီးမြှုပ်နှံခြင်း

အသားပေး
ဖော်ပြဖွယ်များ

⦿ အစီရင်ခံစာ
- မြန်မာ
လျှပ်စစ်ကဏ္ဍ
မျှော်မှန်းချက်

Ⓜ ပြန်လည်ပြည့်ဖြိုးမြဲ
လျှပ်စစ်စွမ်းအင်နှင့် ရာသီဥတု
ပြောင်းလဲမှုတို့အား သိရှိနားလည်မှု
တိုးတက်လာစေသည့် Earth Hour

အနာဂတ်
အစီအစဉ်များ

⦿ အမျိုးသား
လျှပ်စစ်စွမ်းအင်
ပင်မ
အစီအစဉ်အား
ပြန်လည် သုံးသပ်
ပြင်ဆင်မှုအား
ပံ့ပိုးကူညီသွားရန်

Ⓜ ပြန်ပြည့်မြဲစွမ်းအင်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
အဓိက ထိပ်သီး
အစည်းအဝေးတစ်ခု
ကျင်းပနိုင်ရန်
ပံ့ပိုးကူညီ
ဆောင်ရွက်ရန်

Ⓜ စီမံကိန်းဒေသအဆင့်
ရှေ့ပြေး စီမံကိန်းများ
လုပ်ဆောင်ခြင်း


“စွမ်းအင် ရွေးချယ် အသုံးပြုမှုက မြန်မာ့ အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမှာပါ။
WWF ရဲ့ လျှပ်စစ်ကဏ္ဍ မျှော်မှန်းချက်က စွမ်းအင်ဆိုင်ရာ အချေအတင်ဆွေးနွေးမှုကို
ပုံဖော်နိုင်ဖို့ အခွင့်အလမ်းကို ပေးပါတယ်။”

ရွှန်းစိုဦး၊ စွမ်းအင်ကဏ္ဍဆိုင်ရာ မန်နေဂျာ

လက်ရှိ စွမ်းအင် မဟာ စီမံချက်



ကျွန်ုပ်တို့၏ ပြန်လည်ပြည်ဖြူးမြဲ စွမ်းအင် မျှော်မှန်းချက်





သဘာဝ သဟဇာတ စီးပွားရေး

မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အမြန်ဆန်ဆုံး တိုးတက် ကြီးထွားလာနေသည့် စီးပွားရေးဝန်းကျင်တစ်ခု ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍနှင့် ထိတွေ့ဆက်ဆံနိုင်မှုသည် မည်သည့်အခါကမျှ မကြုံဖူးအောင် အရေးပါလှသည်။ အစားအစာနှင့် အဖျော်ယမကာ၊ အဝတ်အထည်၊ ရာဘာနှင့် ဘဏ္ဍာရေးဟူ၍ ကဏ္ဍ လေးခုတွင် အာရုံစိုက်ရင်း ကျွန်ုပ်တို့ အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းမှုအတွက် စီးပွားရေး ဆောင်ရွက်ချက်များ အရေးပါမှုကို နားလည် သဘောပေါက်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်မှ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှုကို ဖယ်ထုတ်နိုင်ရန် အခွင့်အလမ်း ရှိနေပါသည်။

အသားပေး ဖော်ပြဖွယ်များ

- ၉ ရေရှည်တည်တံ့ အကျိုးရှိသော သဘာဝ ရာဘာလုပ်ငန်းဆိုင်ရာ နိုင်ငံတကာ အလုပ်ရုံ အစည်းအဝေးတစ်ခု ကျင်းပခြင်း
- ၂ ဆက်စပ်ပတ်သက်သူ အားလုံး ပါဝင်သည့် ရေချို ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့ တည်ထောင်ခြင်း
- ၉ ဘဏ္ဍာလုပ်ငန်းဆိုင်ရာ ESG မူဝါဒနှင့် သင်တန်းများ အစပျိုးပေးနိုင်ခဲ့ခြင်း
- ၉ မြန်မာ့ ဇီဝစွမ်းအင် မဟာမိတ်အဖွဲ့ တည်ထောင်ခြင်းနှင့် ရှေ့ပြေး စီမံကိန်းအတွက် ရန်ပုံငွေ ရှာဖွေမှု လုပ်ငန်းစဉ် ဖော်ထုတ်နိုင်ခဲ့ခြင်း

အနာဂတ် အစီအစဉ်များ

- ၉ ရာဘာထုတ်လုပ်ရေး လုပ်ငန်းအား သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်နေမှုမှ ဖယ်ထုတ်နိုင်ရန် ရေရှည်တည်တံ့ အကျိုးရှိသော ရာဘာ ကုန်ထုတ် စက်ဝန်း စီမံကိန်း စတင်ရန်
- ၂ မြန်မာ့ ဘဏ္ဍာရေးကဏ္ဍတွင် ESG ကိစ္စရပ်များ အရေးပါလာစေရေး အားပေး ကူညီရန်
- ၉ ဆန်းသစ်သော ရန်ပုံငွေ ရှာဖွေမှု နည်းလမ်းကို အသုံးပြု၍ ပြည်တွင်း အရင်းအနှီးများအား ရေချို ထိန်းသိမ်းရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလာစေရန် လှုံ့ဆော်ခြင်း

ရာဘာ

ရာဘာ စိုက်ပျိုးထုတ်လုပ်ခြင်းက မြန်မာနိုင်ငံ အဝှမ်းတွင် သစ်တော ပြုန်းတီးမှုနှင့် သစ်တော အရည်အသွေး ကျဆင်းလာမှုတို့ကို ဖြစ်ပေါ်စေနေပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဒေသခံ လူထုကိုသာမက ကျားများနှင့် အာရှဆင်များ ကဲ့သို့သော ထိပ်တန်း မျိုးစိတ်များကိုပါ အကျိုးပြုနိုင်သော DTL ဒေသတွင်း ဂေဟစနစ် စုစည်းဆက်စပ် တည်ရှိမှုကို ကာကွယ်ရာ ရောက်မည့် ရေရှည် အကျိုးရှိသော ရာဘာ စိုက်ပျိုးထုတ်လုပ်ခြင်းကို ပံ့ပိုးကူညီရန် ဆက်စပ်ပတ်သက်သူများနှင့် လက်တွဲ လုပ်ဆောင်နိုင်မည့် တမူထူးခြားလှသော အခွင့်အလမ်းတစ်ခုကို ပိုင်ဆိုင်ထားပါသည်။



“ရေရှည် အကျိုးရှိတဲ့ ရာဘာ စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းက သဘာဝ ပတ်ဝန်းကျင်အတွက်ရော လူသားတွေအတွက်ပါ အကျိုးရှိမယ့် ကိစ္စပါ။ ကျွန်တော်တို့ နိုင်ငံဘာလတုန်းက ဆက်စပ်ပတ်သက်သူ အားလုံးကို ဖိတ်ခေါ်ပြီး နိုင်ငံတကာ ပညာရှင်တွေနဲ့အတူ ရေရှည် အကျိုးရှိတဲ့ ရာဘာ စိုက်ပျိုးထုတ်လုပ်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ မိတ်ဖက်ဖွဲ့မှုတွေနဲ့ အဖြေရှာမှုတွေ ပြုလုပ်ခဲ့ပါတယ်။”

သန်းမြင့်ဆွေ၊ သဘာဝ သဟဇာတ စိုက်ပျိုးရေး အရာရှိ



မိမိတို့အတွက်မေ့ရန်



သစ်တောများ

ကျွန်ုပ်တို့၏ သစ်တောဆိုင်ရာ လုပ်ငန်းသည် DTL ဦးစားပေး ဧရိယာများတွင် သစ်တောပြုန်းတီးမှုနှုန်းကို လျှော့ချရန် ရည်ရွယ်ပါသည်။ ဒေသခံ အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ လူထုနှင့် လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်ဖွဲ့မှုသည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက် အောင်မြင်ရန် အထူး အရေးကြီးလှပါသည်။

အသားပေး ဖော်ပြဖွယ်များ

- ၁ ဒေသခံလူထုအား သဘာဝအရင်းအမြစ်များ ရယူသုံးစွဲပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲနိုင်ခွင့်နှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် ပံ့ပိုးကူညီခြင်း
- ၂ တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တော ပြုန်းတီးမှု၏ အကြောင်းရင်းခံများအပေါ် ဆက်စပ်ပတ်သက်သူများ ဆန်းစစ်မှု ပြုလုပ်ခြင်း
- ၃ မြန်မာနိုင်ငံတွင် ဒေသခံ တိုင်းရင်းသားများ ဓလေ့ထုံးတမ်းအရ ကာကွယ်ထားသော နယ်မြေများ (ICCA) ဆိုင်ရာ ပထမဆုံးသော အလုပ်ရုံဆွေးနွေးပွဲအား ပံ့ပိုးကူညီခြင်း

အနာဂတ် အစီအစဉ်များ

- ၁ ကုန်ထုတ်လုပ်မှုစက်ဝန်းတွင် သစ်တောပြုန်းတီးစေမှု လုံးဝမရှိရေး ကတိကဝတ်များ
- ၂ DTL ဒေသအတွင်း ထိန်းသိမ်းမှုဆိုင်ရာ တန်ဖိုးဖြင့် ဧရိယာများအား မြေပုံ ရေးဆွဲမှတ်သားရန်
- ၃ မြေ အသုံးချမှု အစီအစဉ် ရေးဆွဲရာတွင် ပါဝင်ရန်
- ၄ အစုအဖွဲ့ပိုင် သစ်တော အခြေပြု စီးပွားရေးလုပ်ငန်းများ
- ၅ FSC အားပေး မြှင့်တင်ပေးရန်

“ဌာနေ တိုင်းရင်းသားတွေဆိုတာ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုအတွက် အရေးပါသူတွေပါ။ သူတို့ရဲ့ ရှေးရိုးစဉ်လာ နယ်မြေတွေကို ကာကွယ်နိုင်ဖို့ နိုင်သလောက် ကြိုးပမ်းနေကြတာကို ကိုယ်တွေ တွေ့ကြုံ သိရှိခဲ့ရပါတယ်။ သယံဇာတ အလွဲသုံးမှုတိုင်း၊ မျိုးစိတ်တွေ ဆုံးရှုံးမှုတိုင်းမှာ သူတို့က ပထမဆုံး ထိခိုက်နစ်နာကြရသူတွေပါပဲ။”

အမွေလိယာ မာလင်း၊ သစ်တော စီမံကိန်း မန်နေဂျာ

ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ

ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော
ဆိုသည်မှာ သစ်တောများအား
ပိုင်ဆိုင်နိုင်ခွင့်ကို ဒေသခံ ပြည်သူများအား
ပေးအပ်ခြင်း ဖြစ်သည်။

“အရင်က ရွှေ့ပြောင်းတောင်ယာပဲ လုပ်ပြီး အသက်မွေးနေခဲ့ ကြိရာက
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တိရစ္ဆာန်လေးတွေနဲ့ ငှက်တွေ ရှားပါး
ပျောက်ကွယ်လာတာ သတိထားမိလာခဲ့တယ်။ ဒီအချိန်မှာပဲ WWF
အဖွဲ့ ရောက်လာပြီး အကူအညီတွေ ပေးဖို့ ကမ်းလှမ်းခဲ့တယ်။ ခုတော့
သဘာဝတရားဆိုတာ သုံးစွဲဖို့သက်သက် မဟုတ်ဘဲ ထိန်းသိမ်း
စောင့်ရှောက်ဖို့အတွက်ပါ ဖန်ဆင်းခဲ့တယ် ဖြစ်တယ်ဆိုတာ
နားလည်လာပါပြီ။”

မန်းကြာသိန်း၊ သင်းအုပ်ဆရာနှင့် ကျိုက်ဖီးလန် ကျေးရွာ တည်ထောင်သူ

WWF ၏ ပံ့ပိုးကူညီမှုဖြင့် ဒေသခံလူထုသည် ၎င်းတို့
ကျေးရွာဝန်းကျင်ရှိ သစ်တောများအား စီမံ ကာကွယ်နိုင်လာကြပြီး
အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ကာ အခြား အရေးပါသော
သစ်တောမှရသည့် အကျိုးကျေးဇူးများကိုလည်း ခံစားလာကြရသည်။

WWF ၏ အကူအညီဖြင့် ပထမဆုံးသော အစုအဖွဲ့ပိုင် သစ်တော
တည်ထောင်ခွင့် လက်မှတ်ကို DTL ဒေသတွင်းမှ ကျိုက်ဖီးလန် သစ်တော
အသုံးပြုသူများအဖွဲ့က ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့သည်။

သဘာဝအတွက် ပညာရေး - EFN

ရပ်ဆဲ အီး ထရိန်း သဘာဝအတွက်
ပညာရေး အစီအစဉ် (EFN) က
ကမ္ဘာအဝှမ်းမှ အလားအလာကောင်းရှိသည့်
ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဦးဆောင်သူများအား ၎င်းတို့၏
ဇာတိမြေတွင် ထိန်းသိမ်းရေးဆိုင်ရာ
စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရန်
ကျွမ်းကျင်မှုနှင့် အသိပညာများ
ရယူနိုင်ရေးအတွက် ဘဏ္ဍာရေး
အကူအညီများ ပေးအပ်ပါသည်။



ယနေ့ထိ ပေးအပ်ပြီးမှု

၅

ပညာသင်ဆု

၃၀+

ပညာရှင်
အရည်အသွေး
မြှင့်တင်ရေး
ထောက်ပံ့မှု

၄

အလုပ်ရုံဆွေးနွေးပွဲ
ပံ့ပိုးမှု

၁

သစ်တော ပြန်လည်
တည်ထောင်ရေး ပံ့ပိုးမှု

အနာဂတ်

၉ ပညာသင်ဆုများ
တိုးပေးနိုင်ရန်
ရန်ပုံငွေ
ရှာဖွေရန်

၂ နိုင်ငံအဝှမ်း
ဌာနေတိုင်းရင်းသားများအတွက်
ထိန်းသိမ်းရေးဆိုင်ရာ
အရည်အချင်းများ
အားဖြည့်ပေးရန်

“ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနဲ့ သဘာဝ အရင်းအမြစ် စီမံခန့်ခွဲရေးအတွက် ဒေသခံ
တွေရဲ့ အရည်အချင်းကို တည်ဆောက် မြှင့်တင်ပေးဖို့ လိုတယ်ဆိုတဲ့ မစ္စတာ ရပ်ဆဲ အီး
ထရိန်းရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကတော့ လေးစား အားကျစရာပါပဲ။ EFN အစီအစဉ် က
ပံ့ပိုးကူညီပေးလိုက်သူတိုင်းက မြန်မာ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အနာဂတ်
အတွက် အဖိုးတန် အမွေအနှစ်တွေ ဖြစ်လာမှာပါ။”

ဝင်းမောင်အေး၊ ပညာသင်ဆု ရရှိထားသူ

မြန်မာက ဘာကြောင့် အရေးပါသလဲ



“မြန်မာဆိုတာ တစ်ဖက်က ကြွယ်ဝ စုံလင်ပြီး မပျက်မယွင်း ရှိသေးတဲ့ သဘာဝတရားကို ပိုင်ဆိုင်ထားသလို တစ်ဖက်ကလည်း ဖွံ့ဖြိုးတိုးတက်ဖို့ တာရှည်ခံပြီး ကျွန်တော်တို့အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို အလေးထားပြီး လူမှု စံနှုန်းတွေကို မြှင့်တင်ရင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရယူနိုင်ကြောင်း လက်တွေ့ ပြနိုင်သည့် တစ်ခုတည်းသော တိုင်းပြည် ဖြစ်ပါတယ်။ WWF အနေနဲ့ မြန်မာနိုင်ငံရဲ့ အစားမထိုးနိုင်တဲ့ သဘာဝ ကြွယ်ဝမှုကို ကာကွယ်ရင်း ပြည်သူတွေကို အကျိုးဖြစ်ထွန်းစေမယ့် စိမ်းလန်းပြီး ရေရှည် တည်တံ့မယ့် စီးပွားရေးစနစ် တစ်ခုကို တည်ထောင်ဖို့ အစိုးရကို ကူညီပေးချင်ပါတယ်။”

မာကို လမ်ဘာတီနီ၊ ညွှန်ကြားရေးမှူးချုပ်၊ WWF International



“မြန်မာဆိုတာ သဘာဝတရားနဲ့ သားငှက်မျိုးစုံ ပေါကြွယ်ဝလှတဲ့ အရှေ့တောင် အာရှရဲ့ နောက်ဆုံး ရတနာတစ်ခု ဖြစ်ပြီး ဖွံ့ဖြိုးရေးဆိုတာ သစ်တောတွေကို ခုတ်လှဲ၊ မြစ်တွေကို တမံဖို့၊ သားငှက်တွေကို သတ်ဖြတ်ပြီး ကမ်းရိုးတန်းတွေကို ဖျက်ဆီးလိုက်မှ ရနိုင်တာမျိုး မဟုတ်ဘူးဆိုတာ ပြနိုင်မယ့် သမိုင်းဝင် အခွင့်အလမ်းတစ်ခုပါ။ WWF-မြန်မာက မူဝါဒပိုင်းဆိုင်ရာမှာရော စီမံကိန်းဒေသအဆင့်မှာပါ အလုံးစုံပါဝင်တဲ့ လုပ်ငန်းတွေကို ဒေသခံ မိတ်ဖက်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ မီဒီယာတွေနဲ့ ပူးပေါင်း လုပ်ဆောင်ပြနေပါတယ်။ ဒီလုပ်ငန်းတွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရလို့ WWF-ဂျာမနီအနေနဲ့လည်း အလွန် ဂုဏ်ယူမိပါတယ်။”

ဘားဟဒ် ဘရန်း၊ စီအီးအို၊ WWF-ဂျာမနီ



“ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းအကြီးတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ WWF-မြန်မာက ဦးဆောင်ပြီး အရေးကြီးလှတဲ့ ထိန်းသိမ်းရေး ကြိုးပမ်း ဆောင်ရွက်နေမှုကို ပံ့ပိုးကူညီခွင့်ရတယ်ဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးလှပါတယ်။ မကြာမီက ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး ပြိုပြင်ပြောင်းလဲမှုတွေက အဓိက စီးပွားရေး တိုးတက်မှုကို ဆောင်ကြဉ်းလာခဲ့တာမို့ ကျားတွေ အပါအဝင် အံ့ဩလောက်စရာ ဇီဝမျိုးစုံမျိုးကွဲ စုံလင်ကြွယ်ဝလှတဲ့ ဒေါန တနင်္သာရီ ဒေသကြီးကို ကာကွယ်ဖို့က အသက်တမျှ အရေးပါလှပါတယ်။ ဒီလို ကြိုးပမ်းသွားမယ်လို့လည်း WWF-ဘယ်ဂျီယမ်က ကတိပြုပါတယ်။”

အင်တိုင်း လတ်ရန်၊ စီအီးအို၊ WWF-ဘယ်ဂျီယမ်



“နိုင်ငံတစ်နိုင်ငံရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ခရီးတစ်ခုကို အစကနေ ပါဝင် ပတ်သက်ခွင့်ဆိုတာ ရှားပါးလှတဲ့ အခွင့်အရေးတစ်ခုပါပဲ။ မြန်မာ အစိုးရ၊ ဒေသခံလူထုနဲ့ မိတ်ဖက်အဖွဲ့တွေကို မြန်မာ့ ပြည်သူနဲ့ သားငှက်တိရစ္ဆာန် အားလုံးအတွက် အခြေခံကျလှတဲ့ အစီမံအစဉ် စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံဖို့၊ ရေရှည် တည်တံ့ အကျိုးရှိတဲ့ ဖွံ့ဖြိုးမှုကို ရှာဖွေဖို့နဲ့ သဘာဝနယ်မြေတွေ သတ်မှတ်ဖို့တွေမှာ ကူညီခွင့်ရတာ WWF အတွက်တော့ မဟာမဟာ အထူးအခွင့်အရေးကြီး တစ်ခုပါပဲ။”

ကာတာ ရောဘတ်၊ ဥက္ကဋ္ဌနှင့် စီအီးအို၊ WWF-US



“ကျွန်မကတော့ ၂၀၁၄ ခုနှစ်မှာ ဒေါန တနင်္သာရီ ဒေသကို သွားရောက် လည်ပတ်ခွင့် ရခဲ့ပြီးနောက်မှာ ဒီဒေသကို ပုဂ္ဂိုလ်ရေးအရ သံယောဇဉ် ဖြစ်မိပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ ကြွယ်ဝမှုက အံ့ဩမှင်သက်စရာ ကောင်းပြီး လတ်လတ်ဆတ်ဆတ် ကျားခြေရာတွေ ရှာဖွေရတာနဲ့ ကင်မရာထောင်ခြောက်က ရိုက်ယူ ရရှိတဲ့ ကျား ဓာတ်ပုံတွေ မြင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီဒေသရဲ့ ဂေဟဗေဒဆိုင်ရာ စုစည်းဆက်စပ်တည်ရှိမှုကို ခြိမ်းခြောက်ခံနေရတာ ဖြစ်တဲ့အတွက် ဘက်စုံပေါင်းစပ်ပါဝင်တဲ့ မြေပြင်အခြေအနေ စီစဉ်ဆောင်ရွက်မှုက DTL ဒေသတွင်းက သဘာဝပတ်ဝန်းကျင်နဲ့ လူထုအတွက် အသက်တမျှ အရေးကြီးလှပါတယ်။”

အန်ဒရီယာ ဂျီဟာနိုက်၊ စီအီးအို၊ WWF-မြန်မာ



“မြန်မာဆိုတာ အဖိုးမဖြတ်နိုင်တဲ့ သဘာဝ အရင်းအမြစ်တွေ ရှိတဲ့ နိုင်ငံတစ်ခုမျှ မဟုတ်ဘဲ ဒီနေ့အချိန်မှာ ကမ္ဘာ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ WWF-မြန်မာက သက်တမ်း နှစ်နှစ်မျှသာ ရှိသေးပေမယ့် မြန်မာ့ သဘာဝ အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးနဲ့ လူထုနဲ့ သဘာဝ နှစ်ခုလုံးကို အလေးထားတဲ့ အစီမံအစဉ် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေရေး အားပေးအားမြှောက် ပြုမူတို့အတွက် အခိုင်အမာ ကတိပြုထားတဲ့ အသိပညာ ပြည့်စုံပြီး လေးစားလောက်စရာ စွမ်းဆောင်သူတစ်ဦးအဖြစ် လုပ်ဆောင်ပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။”

ဟာကင် ဝါတန်၊ စီအီးအို၊ WWF-ဆွီဒင်

ကျွန်ုပ်တို့၏ ကျေးဇူးတင် ထိုက်သူများ



အောင်မြင်မှု အား

တိုင်းတာခြင်း

ကျွန်ုပ်တို့၏ လုပ်ငန်းများအား ကျွန်ုပ်တို့၏ ဦးစားပေး ဒေသနှင့် မျိုးစိတ်များအား ဝန်းရံ အခြေတည်ထားသည့် အောက်ပါ အညွှန်းကိန်းများ အသုံးပြု၍ စောင့်ကြည့်လေ့လာ အကဲဖြတ်ခဲ့ပါသည်။



သစ်တော

- လွှမ်းခြုံမှု ရာခိုင်နှုန်း
- အစိတ်စိတ်အပိုင်းပိုင်း ဖြစ်မှု ရာခိုင်နှုန်း
- FSC လက်မှတ်ရ ဟက်တာပေါင်း
- သစ်တော အစုအဖွဲ့ စီမံခန့်ခွဲမှုအောက်ရှိ ဟက်တာပေါင်း



မျိုးစိတ်များ

- ကောင်ရေ ပမာဏ
- ဖမ်းဆီးစားသောက်ခံ သားကောင်များ သိပ်သည်းနေထိုင်မှု



မြစ်များ

- အစိတ်အစိတ်အပိုင်းအပိုင်းဖြစ်မှု ရာခိုင်နှုန်း
- စီးဆင်းမှု နှုန်း
- ထိန်းကျောင်းကန့်သတ်မှု အညွှန်းကိန်း



စီမံကိန်းနယ်မြေ

- လမ်းမများ၏ အရှည် ကီလိုမီတာ
- သတ္တုတူးဖော်မှု၏ သက်ရောက်မှုရှိသော ဟက်တာပေါင်း
- သားငှက်တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ရောင်းဝယ်နေသည့် စားသောက်ဆိုင် / ဈေးကွက် အရေအတွက်
- ပယ်ဖျက်၊ ထိခိုက်သက်ရောက်မှု အနည်းဆုံး ဖြစ်စေရန် တားဆီး သို့မဟုတ် ပုံစံသစ် ပြန်ထုတ်နိုင်ခဲ့သော အဓိက အခြေခံအဆောက်အအုံ စီမံကိန်း အရေအတွက်



သဘာဝအရင်းအနှီး အကောင်အထည်ဖော်မှု

- အကောင်အထည်ဖော်ခဲ့သော အမျိုးသားအဆင့် အစီအစဉ်ပေါင်း
- အကောင်အထည်ဖော်ခဲ့သော ဒေသတွင်းအဆင့် အစီအစဉ်ပေါင်း



ဒေသခံလူထုနှင့် လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်ပြုခြင်း

- တည်ထောင်ခဲ့သည့် လူထု အခြေပြု အဖွဲ့အစည်းပေါင်း
- စွမ်းဆောင်ရည်နှင့် ရေရှည်တည်တံ့နိုင်မှု ဆန်းစစ်သုံးသပ်မှု ရာခိုင်နှုန်း
- CSO များနှင့် မိတ်ဖက်ဖွဲ့နိုင်မှု အရေအတွက်
- CSO များနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ထိတွေ့ လုပ်ဆောင်နိုင်မှု အဆင့်



စွမ်းအင်

- တစ်နိုင်ငံလုံးအတိုင်းအတာ ပြန်လည်ပြည့်ဖြိုးမြဲနှင့် ရေရှည် တည်တံ့ အကျိုးရှိသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှု ရာခိုင်နှုန်း



သဘာဝနယ်မြေများ

- အရေအတွက်နှင့် အရွယ်အစား
- အတည်ပြုနိုင်ခဲ့သည့် စီမံခန့်ခွဲမှု အစီအစဉ်ပေါင်း
- စီမံခန့်ခွဲမှု အရည်အသွေး




သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု


- ပိတ်သိမ်းနိုင်ခဲ့သော အဓိက သားငှက်တိရစ္ဆာန် ဈေးကွက်ပေါင်း

ဘဏ္ဍာရေး အချက်အလက်များ


WWF-မြန်မာ၏ ဝင်ငွေ



WWF-မြန်မာ၏ အသုံးစရိတ်



ရရန်ရှိ ဝင်ငွေ



● WWF ကွန်ယက် ● အများပိုင်ကဏ္ဍ

WWF-မြန်မာ၏ ကိန်းဂဏန်းများ

၆၅ ဘီလီယံ

၂၀၅၀ ပြည့်နှစ်ရောက်ချိန်တွင် ပြန်ပြည့်မြဲ
စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီး ဖြစ်မည့် ပမာဏ

၂၀၁၄

WWF-မြန်မာ
စတင်ဖွင့်လှစ်ခဲ့ခြင်း

၈၄၄၄၁
စတုရန်းကီလိုမီတာ

၂၀၂၀ ပြည့်နှစ်ရောက်ချိန်တွင် ဒေါန တနင်္သာရီ
ဒေသအတွင်း ထိန်းသိမ်း ကာကွယ်ပြီးဖြစ်မည့် ဧရိယာ

၂၁၇၀
ကီလိုမီတာ

လွတ်လပ်စွာ စီးဆင်းနိုင်ဆဲဖြစ်သည့်
ဧရာဝတီမြစ်၏ အရှည်



Why we are here.

To stop the degradation of the planet's natural environment and
to build a future in which humans live in harmony with nature.

wwf.org.mm